

လှည့်ညွှန်

GO FORWARD

ပျက်စီးသွားသောအခါအတွက်

ယွမ်းတမ်းစွာ
ထိပ်ယာတပ်မနုလဲ
စံးဘဉ်ပျက်စီးစေလဲ
ဒ်သီးကလဲတော်အညွှန်
တက့ာ်. ၂၆.၁၄:၁၅.

စံးပတုဘဉ် ၂၀၁၉



ပျက်စီးသွားသောအခါအတွက် - စံးပတုဘဉ်(၉)သိ

ပုလဲကျေးရွာထဲသို့ ၂၀၁၉ နှင့် တက်တိုင်ထူ လှည့်ပို့ပေးထိုင်လှည့် တက်ကားကွေး ပတ်ကုန်သိမ်းစာပေး

လိပ်ဖျါ ၃:၁၁, စံ: ၁၆:၆, ၅မီ ၆:၄-၉, မးသံ ၁၆:၁၃-၁၉



အဲဒါထောင့်တက်ကွေး

ကစာယွေအဘျူးအဖိုင် လာပဲထူးတီလောပကီနွှ် ပအာင်လီပဝဲကိးကဒဲးလီလီ။ ပုတနီဘက်ကွာ်ဆာ်မာ် ဒီးတက်ဆူးတက်ဆါ, ထံဒိုင်ယိုင်ယွေ, ကစာင်လီဖိုဂီ, တက်သံ တက်ပုသနာ်က ပကလက်ဘက်ကစာ်ယွေအတက်မာစာ လီဆီဒိုင်တက်လီလီ။ စီယီဘား စံးဝဲ, “ကွာ်ကွာ်, ကမာသံဒိုင်ဝဲယာ, ဘက်ဆာ်ဒီးယကသတက်သန့ယသးလာအီလီလီ။” (ယီဘား ၁၃:၁၅)။ ပုလဲအသန့အသးလာယွေ, လာအတက်သန့အလီမာ်ယွေနွှ် ဘက်ဆိုင်ဂုဝဲလီလီ။ (ယံးရမံယာ ၁၇:၇)

ဟိုင်ဒိုင်ဒီဖျာင်, ထံကီအါဘက် ဘက်ကွာ်ဆာ်မာ်ဒီး တက်ခိုင်ထံလီလောက, တက်ကီဆါ, ထံဒိုင်ကလံမာ်တွေ ကစာ်မုာ်အူပီဖး, ဟိုင် ဒိုင်ဖျူး, ပိုင်လိုင်လပီဟံထိုင်, ဟံဒိုင်ယီလီဖိုဂီ, ကျဲဟးဂီ, အိုင်အကလက်ကလက်လီလီ။ တက်ဆူညါကမာအသးဒ်လိုင်နွှ် ပတဲလီတက်တသ့ဘက်။ ပမာ်ကစာ်ယွေအတက်ဘက်တုလာဟိုင်ဒိုင်အံ ဒ်သိးပကအိုင်မူ လူတက်ဘက်ကစာ်ယွေအသးနွှ်လီလီ။ ကစာ်ယွေလော အသ့တက်လက်, လာပဲဒီး တက်သွာ်ကညီလသးကညီနွှ် ကဟံးပစု ဒီးကဆာ်ပုတစီပသးနွှ်လီလီ။

ပုဘက်တက်ဆါအာတဖိုင် အတက်လိုင်ဘက်ခဲလက်နွှ် ကစာ်ယွေသွာ်ညါလီတက်လီဆဲးဒီး စူးကါပဝဲသွာ်တဖိုင်လော ပကကဲထိုင်တက်မာစာ အကလက်ကလက်လော အဝဲသွာ်အကီနွှ်လီလီ။ (ဂ.၉. ၂၀၁၉)အနံနွှ် မာ်မာ်နံလီဆီလော တက်အိုင်ဖိုင်တဖိုင် ကယုာ်ယီအစုပုဘက်တက်ဆါ အာတဖိုင်အကီလီလီ။ ဒီဖျါတက်ထာ်ဖိုင် တက်မာဘက်လီဆီဒီး တက်ထုကဖိုင်အယံ ပကထိုင်ဘက် ကစာ်ယွေအပုမာသကိးတက်လော အဟံဖျါထိုင် ကစာ်ယွေအတက်သးအိုင်အတက်မာဂု ဆူပုလိုင်ဘက်တက်မာစာတဖိုင်နွှ်လီလီ။ မ်ပကဟံဖျါထိုင် ကစာ်ခရိုင်အတက်သးအိုင်မာဘျါကျာ ပုဘက် တက်ဆါအာ ဒီဖျါ ပတက်မာသကိးလာတက်ဟဲ့မာဘက်နွှ်တကွာ်။



နိဂုံးအထက်တွဲ

လာပတီအိမ်မှအဆာကတီ တာ်လာတပုအိမ်အိမး၊ ဖဲပဘန်ကွါဆာန်မဲင်ဘန်တာ်ကီတာ်ခဲ၊ တာ်ဘန်ယိန်ဘန်ဘီ၊ တာ်သုန်တမုင်သးတမုင်အကတီနုနုလီၤ. ဆာကတီအံပလိန်ဘန်တာ်ဟ့န့်ကံဟ့န့်ဘါနုနုလီၤ.

တာ်ဟ့န့်ကံဟ့န့်ဘါလာ ဘန်တာ်ကွဲးအိၤလာလံလဲၤလာ ကဟ့န့်ဆုန်ထီၣ်ပုၤကအိန်ဝဲအိမးလီၤ. ဘန်ဆန်ဆာကတီအံ တာ်လာအဒုးသုန်နီၣ်ထီၣ်ပုၤမုင်ဝဲ (ဝဲယရှါ ၂၀:၈) လာအစံးဝဲ၊ နီၣ်ဇိမံးဇိနုနု ဃုထီၣ်ကွဲာ်၊ သံၣ်ဇိဖိဇိနုနုလီၤညးလီၤဘဲဝဲလီၤ. မ့မ့ပကစာ်အကလုာ်ကထါနုနု ကအိန်ဝဲကဆိးဝဲလီၤစါလီၤထီလီၤ.” ဖဲပဖးလံာ်စီဆုံနုနု သးစီဆုံကမၤမုင်ပသးလာယွၤအတုာ်ကတီနုနုလီၤ. ဒ်(ရိမုၤ ၁၅:၄)ပာ်ဖျါဝဲအသိး “အဂုၢ်ဒ်အံ၊ ဖဲဒ်တာ်ကွဲးအသးတဘီလာ်လာ်နုနု ဘန်ကွဲးအသးလာ ပဘန်တာ်သိၣ်တာ်သီအဂီၢ်၊ ဒ်သိးတာ်ဝဲသးစုၤ၊ ဒီးတာ်မုင်ဘန်ဃးဒီးတာ်ကွဲးအသးတဖၣ်သတးဒီး ပကအိန်ဒီးတာ်မုင်လာ်လီၤ.” မ့ဆာကတီလာပကဘန်ဃာ်ကဒါကွၤပသးလာယွၤအကလုာ်ကထါလာအစံးဘန်ပုၤ လာပကလဲၤတာ်ဆူညါအဂီၢ်နုနုလီၤ.


လာတာ်ကွါဆာန်မဲင်အကီအခဲအကတီ မ့ဆာကတီလာပကဘန်သမံသမိးကွၤ ပတာ်နန်ခရံာ်မ့တာ်ဒ်လဲၣ်နုနုလီၤ. ဒ်(၂ကရံာ် ၁၃: ၅) “သုဝဲဒ်အံ၊ သုအိန်လာတာ်နန်အပူၤ၊ သုတအိန်ဘန်လဲၣ်နုနု သံကွါသံဒီးလိာ်သုသးတက့ၢ်...ဒီးယုၣ်ရှုးခရံာ်အိန်လာသုပူၤနုနုဘန်ဇါ.” ပကသုၣ်ညါလာယုၣ်ရှုးအိန်လာပသးနုနုလီၤ. တာ်အံမုာ် တာ်လာအတပုၤလာ ပတာ်ဘန်ထွဲဒီးကစာ်ခရံာ်ဒီး ကအိန်ဒီးတာ်မုင်လာ်လာခရံာ်အပူၤနုနုလီၤ. ပမ့ပုၤလာအအိန်ဒီး ခရံာ်နီၣ်ကစီဒီးဇါ.

ဆာကတီအံ၊ ပကဘန်နန်ကစာ်ယွၤအတုာ်ဘန်အသးလီၤ. ဖဲပဘန်ကီဘန်ဂီၤနုနု တာ်လာအညီဒိန်မးနုနုမ့ဝဲ ပကမုင်လာ်လာပုၤကညီဒီးပတန်ကစာ်ယွၤဘန်နုနုဇါ. ပကဘန်သုန်နီၣ်ယွၤအကလုာ်ကထါလာအစံးဝဲဖဲ(ရိမုၤ ၁၂:၂) “ဒီးသုတအိန်ဒီး ပုၤအံတဃာ်ဖဲအကွါအဂီၢ်တဂ့ၢ်” နုနုလီၤ.

ဒ်ပမ့ယွၤဖဲယွၤလံာ်သုတဖၣ်အသိး ဖဲပကွါဆာန်မဲင်ဘန်တာ်လာအတပုၤလာအကီအခဲနုနု မံပကသုန်နီၣ်ယွၤအတုာ်ကတီလာအစံးဝဲဖဲ (စံး၄၆:၁) “ယွၤမ့ပတာ်ပူၤဖျဲးအလီၢ်ဒီးပကံာ်ဘါလီၤ” ဒီး(စံး ၄၆:၁၀) “အိန်ဃိကလာ်၊ ဒီးသုၣ်ညါလာယမ့ယွၤတက့ၢ်”.

လာတာ်ခဲလာ်အပူၤနုနု၊ စံးထီၣ်ပတြာ်ယွၤအဘျးအဖီၣ်တက့ၢ်. အဂုၢ်ဒ်အံ၊ အဝဲနုနုတာ်ဘန်ယွၤအသးလာယုၣ်ရှုးခရံာ်အပူၤလာသုဂီၢ်လီၤ. (၁သုး ၅:၁၈).

ပဲဒီးတာ်ဆာဂုၤအါ စဲမစာ်
 နိဂုံး
 ပုၤကညီဘျာထံခဝုၣ်ဂုၢ်





တၢ်ကမိၣ်

ကိၣ်ပံၤယီၤခရံၣ်ဖိတၢ်သးခုၣ်ကစီၣ်လၢ ပုၤလိၤတဂ့ၤအဂီၢ် (MCLM) အတၢ်ဖံးတၢ်မၤ

(၂၀၁၉) စဲးပတုၤဘၢၣ်(၈)သီ မ့ၢ်ပုၤလိၤတဂ့ၤ အမ့ၢ်နံၤဒီး တနံၣ်အံၤတၢ်တီၢ်ထူမ့ၢ်ဝဲ “တၢ်လုၢ်လၢယွၤ ဘၣ်အသး” (ဇူၤတြီ ၁၃း၁၆)န့ၣ်လီၤ.

ကိၣ်ပံၤယီၤခရံၣ်ဖိတၢ်သးခုၣ်ကစီၣ် လၢပုၤလိၤ တဂ့ၤအဂီၢ် အတၢ်တီၢ်မ့ၢ်ဝဲ ပုၤလၢဒီးန့ၢ်ဘၣ်တၢ်ဆူးတၢ် ဆါတဖၣ် ကဆံးလီၤစ့ၤလီၤအဂီၢ်, အဝဲသ့ၣ်တဖၣ်က အိၣ်ဘၣ်ဝဲလၢ ပုၤကူပုၤကညီအသိးအကျါ ဒ်တၢ်အဒုၣ် အဆာတအိၣ်အသိး တၢ်သးခုၣ်ကစီၣ်အတၢ်ဖံးတၢ်မၤန့ၣ် လီၤ. တၢ်ဖံးတၢ်မၤအံၤ မၤသကိးတၢ်ဒီးခူးမ့းတၢ် တၢ်က ရၢကရိဒီး မးခးမးမးအတၢ်ကရၢကရိလၢ တၢ်ဟ့ၣ်ဒီဟ့ၣ် နီၤတၢ်ကူတၢ်သိးမ့ၢ်ဂ့ၤ, တၢ်အိၣ်န့ၢ်ဂံၢ်န့ၢ်ဘါအဂီၢ်န့ၣ် လီၤ.

မဲးသဒဲးတၢ်အိၣ်ဖျိၣ်ကိၣ်ထးခီ

တၢ်လီၤအံၤအိၣ်သ့ၣ်လီၤအသးလၢ ကိၣ်ပံၤယီၤ ထးခီ စးထီၣ်(၁၈၉၂)န့ၣ်လီၤ. တၢ်လီၤအံၤမၤစၢဝဲ ဒၣ် ပုၤလိၤတဂ့ၤတဖၣ် လၢသ့ၣ်ဂ့ၢ်သးကျါ, တၢ်အိၣ် ဆူၣ်အိၣ်ချ့, တၢ်ကူၣ်ဘၣ်ကူၣ်သ့ ဒီးတၢ်ဂုၤထီၣ်ပသီ ထီၣ်သ့ၣ်တဖၣ်န့ၣ်လီၤ. (၂၀၁၇-၂၀၁၉) လါမၢ်ရှးန့ၣ် ပုၤလိၤတဂ့ၤ ဘၣ်တၢ်ထံၣ်န့ၢ်အီၤ(၅၀)ဂၤ, ပုၤ(၃၈)ဂၤ

အီဘၣ်ကသံၣ်သသီဝံၤလံးဒီး ပုၤ(၁၂)ဂၤ ဘၣ်အီက သံၣ်အမၢမ့ၢ်န့ၣ်လီၤ. (၂၀၁၈-၂၀၁၉)တၢ်မၤလိနံၣ် ကိုဖိ လၢဒီးန့ၢ် တၢ်ဆူးတၢ်ဆါအိၣ်(၆)ဂၤဒီး ဆာက တီၢ်ခဲအံၤယါဘျါအသးလၢတၢ်အီကသံၣ်ကသီန့ၣ်လီၤ.

ပုၤလိၤတဂ့ၤတၢ်ဆါဟံၣ်လၢမိၣ်လမ့ၣ်

တၢ်ဆါဟံၣ်အံၤ ကသံၣ်သရၣ်အိၣ်(၄)ဂၤ, သရၣ်မုၣ်ကွၢ်ပုၤဆါအိၣ်(၅)ဂၤဒီး ပုၤမၤစၢပုၤဆူးပုၤ ဆါအိၣ်(၁၂)ဂၤ, ပုၤမၤတၢ်ဖိအဂုၤအဂၤ(၁၃)ဂၤ, Paramedical ပုၤမၤတၢ်ဖိအိၣ်(၉)ဂၤ, တၢ်ဟတၢ်ဆုာ (၁၂)ဂၤ, ပုၤအံးထွဲကွၢ်ထွဲဖိဒ်ဖိသၣ် သရၣ်မုၣ်(၃)ဂၤ, န့ၣ်လီၤ. ကိးနံၣ်ဒဲးပုၤဆူးပုၤဆါလၢ တၢ်ဆါဟံၣ်ပူၤအိၣ် (၆၀၀-၇၀၀)အဘၣ်စၢန့ၣ်လီၤ. (၂၀၁၈)န့ၣ်ပုၤဒီး န့ၢ်တၢ်ဆူးတၢ်ဆါဘၣ်တၢ်ထံၣ်န့ၢ်အီၤ(၂၁)ဂၤန့ၣ်လီၤ.

ယီၤကိၣ်ခဲၣ်မ့ၢ်ထီၣ်လိၤတဂ့ၤတၢ်သးခုၣ်ကစီၣ်ပျီ

တၢ်သးခုၣ်ကစီၣ်ပျီအံၤ ဘၣ်ထွဲလိၣ်သးဒီး TLMM တၢ်ကရၢကရိဒီး မၤစၢဝဲဒၣ် ပုၤလိၤတဂ့ၤဟံၣ် ဖိယီဖိတဖၣ်, အဝဲသ့ၣ်အတၢ်အိၣ်တၢ်ဆိး, တၢ်လီၤတၢ် ကျဲ, တၢ်အိၣ်ဆူၣ်အိၣ်ချ့အဂီၢ်, မၤစၢဝဲဒၣ်လၢတၢ်ဂုၤ ထီၣ်ပသီထီၣ်အကပၤကပၤန့ၣ်လီၤ. (၂၀၁၈)န့ၣ် တၢ်

လီအံထံနံအါထီနံ ပုလီတဂုတံဆါ(၁၄)ဂနနံ လီ.

နီကံတံသးခုကစီနံပျီ

တံသးခုကစီနံပျီအံ အိနံသုနံလီအသးလာ ဝှံကွဲတိနံ စးထီနံလါ(၁၉၃၄)နံနံလီ. ဖဲ(၂၀၁၈-၂၀၁၉)နံအတီပု ပုဆူးပုဆါဟံနံဖီဖီတဖနံ ဘနံတံအံထွဲကွဲထွဲဒီး ဃုထံနံတံလါအလီအိနံ တဖနံအိနံဝဲဒနံနံလီ.လီလီဆီဆီသးပုလါ ဒီးနံ တံဆါတဖနံဘနံကွဲတံအါအဃိ ဘနံတံအံထွဲ ကွဲထွဲလီဆီအါလီ.

ပုဆူးပုဆါလါ အိနံလါတံကဟုကယံအ လီတဖနံအံ တံဟုနံမးစါအါလါ ဟုဒီးတံအိနံတံ အါအဂုအဂတဖနံနံလီ. သုနံကုသးပုဂံစါဘါစါ တဖနံအဂီ လါနီခိအဂီမုဂု, လါသုနံဂုသးကျါအ ကီမုဂု တံကဟုကယံမးစါအါနံလီ.

စုနံထံရဲနံတံသးခုကစီနံလါပုလီတဂုအဂီ

တံသးခုကစီနံပျီအံ ဘနံတံတီခိနံရိနံမဲအါ လါ ရဲမဲခဲသးလုးအသရဲနံသမါတဖနံဒီး အိနံဒီးတံဆါ ဟံနံဒးအဃိ လါပုဆူးပုဆါအဂီ ကဲထီနံတံမးစါ နံလီ. တံသးခုကစီနံပျီအံ ဘနံထွဲဒီးကီပံပုလီ ခရဲနံဖီတံသးခုကစီနံလါ ပုလီတဂုအဂီအဃိ ပု ဆူးပုဆါတဖနံအဂီနံ တံအိနံတံအါ, တံကူတံ သီးတံမးစါဟဲဝဲလီ.

စးထီနံလါတီဖုနံတုတီထီ ပုမးလီတံဖိ (၄၂)ဂ ဘနံတံမးစါအါနံလီ. ပုသုနံကုသးပု တဖနံ ကသးခုဘနံတုလါ သးသမူကတံတဖနံအဂီ ဘနံတံကဟုကယံမးစါအါလီ.

မပါဒီဘျာထံတံသးခုကစီနံပျီ

တံသးခုကစီနံပျီအံ ပုဆူးပုဆါ(၁၀)ဂ ဘနံတံမးစါအါ ဒီဖျီတံအိနံတံအါ, တံအိနံတံဆိ ဒီးလါတံအိနံဆုနံအဂီနံလီ. အဝဲသုနံတဖနံ မုပုလါ မးသကိးတံလါတံသးခုကစီနံတံဖဲတံမး နံလီ. (၂၀၁၈)နံပု လါတံလုအိနံသးသမူအဂီ



ဘနံအိနံဝဲညုဒီးသုနံတံမုတံဘိနံလီ.

မုဘူတံသးခုကစီနံပျီ

တံသးခုကစီနံပျီအံ စးထီနံသုနံထီနံသးလာ (၁၉၈၉)နံနံလီ. တံလီအံပုမးလီတံဖိ တီဖုနံ တုတီထီ အိနံ(၆၂)ဂ ဒီးပုမးလီတံဖိတဂါအဂီ လံလံတံပိးတံလီမုဂု တံလါအလီအိနံတဖနံ ဘနံတံဟုနံမးစါအဝဲသုနံနံလီ.

လါဟံနံဖီဖီသုနံတဖနံအဂီ ဘနံတံမး ကွဲနံအဝဲသုနံတံဆူးတံဆါ, ဒီးလါတံကိးကပဒဲး နံဒီးနံတံမးစါလီ. ကိးနံဒဲးစဲးပတုဘနံလါမု တုပုလီတဂုမုနံအဆါကတီနံ လါအဝဲသုနံအ ကီ တံဟုနံကနါအါလါ တံပိးတံလီတဖနံဒီး တံ ဟုနံနီဟုနံနီတံမးလီလံစီဆု တံရဲနံတံကျါအိနံဝဲ နံလီ.

ပသံတံသးခုကစီနံပျီ

တံသးခုကစီနံပျီအံဘျာထံတံအိနံဖျီလါ ဝှံပသံတဖနံ မးသကိးတံနံလီ. ပုလီတဂုအ ဟံနံဖီဖီဖိ, ဖိလံသုနံတဖနံအဂီ တံအိနံဆုနံအိနံဆု မုဂု, တံကူနံဘနံကူနံသုမုဂုဒီး တံအိနံတံအါအဂီ မုဂု တံအံထွဲကွဲထွဲဒီးမးစါအါနံလီ. ဖဲအလီ

အိန်နုန် ဒူးနုန်ယါဘျါဘၣ်အသးလၢ ပသံၣ်တၢ်ဆါ
ဟံၣ်ဖးဒိၣ်မ့ၢ်ဂ့ၤဒီး မးသဲတၢ်ဆါဟံၣ်သ့ၣ်တဖၣ်န့ၣ်
လီၤ. ကိးန့ၣ်ဒဲး ပုၤလီၤတဂ့ၤအမုၢ်န့ၤ အိၣ်ဒီးတၢ်ရဲၣ်တၢ်
ကျဲၤလီၤဆီန့ၣ်လီၤ.

လဲးပတါတၢ်သးခုကစီၣ်ပျီ

တၢ်သးခုကစီၣ်ပျီအံၤ မ့ၢ်လဲးပတါကညီဘျၢထံ
တၢ်အိၣ်ဖျိၣ်တီခိၣ်ရိၣ်မဲ မးသကိးတၢ်န့ၣ်လီၤ. ပုၤလီၤ

တဂ့ၤတဖၣ် အတၢ်အိၣ်ဆူၣ်အိၣ်ချ့အဂီၢ် ဒီးဖိလံၤတၢ်
ကူၣ်ဘၣ်ကူၣ်သ့အဂီၢ် ဘၣ်တၢ်အံးထွဲကွၢ်ထွဲအိၤဒီးမၤ
စၢၤအိၤန့ၣ်လီၤ.

မုၢ်ဆဲၣ်တၢ်သးခုကစီၣ်ပျီ, ယိၤကီၢ်စဲၣ်

တၢ်သးခုကစီၣ်ပျီအံၤ စးထီၣ်သးလၢ(၂၀၀၇)
န့ၣ်န့ၣ်လီၤ. ဘျၢထံခရံၣ်ဖိလၢဝ့ၢ်မုၢ်ဆဲၣ်တဖၣ် မၤသ
ကိးတၢ်ဒီး ပုၤဆူးပုၤဆါအဂီၢ် မၤစၢၤဆီၣ်ထွဲဝဲဒၣ်လီၤ.

တၢ်စံးဘျးဆာဂ့ၤ

သရၣ်မုၢ်ဒီးကထာၣ်ခံၣ်ဖိ ချးန့ၢ်န့ၢ်အိၣ်ဖျဲၣ်ဆာက့ၤပုၤထီၣ်(၇၃)ဝိတဝီဖဲ (၁၄.၉.၂၀၁၉)န့ၢ်အယိ လၢတၢ်
စံးဘျးယွၤဟ့ၣ်မၤဘူၣ်လဲၤဆူညါမဲးကစံ ခံကလးဘးတီတီ န့ၣ်လီၤ.

ပစံးဘျးဆာဂ့ၤဘၣ် သရၣ်မုၢ်လၢ မဲနန့ၢ်အိၣ်ဖျဲၣ်ဆာက့ၤအသီတဝီအံၤ ကဟဲစိၣ်န့ၢ်န့ၢ်တၢ်သးခု, တၢ်သး
မုၢ်, တၢ်အိၣ်ဆူၣ်အိၣ်ချ့အလၢအပုၤဒီး ဆူညါလၢယွၤတၢ်မၤအပူၤ နကဘၣ်ဆိၣ်ဂ့ၤအါန့ၢ်အလီၢ်တက့ၢ်.

သရၣ်မုၢ်ကာကီၣ်ထူ ချးန့ၢ်န့ၢ်အိၣ်ဖျဲၣ်ဆာက့ၤ ပုၤထီၣ်(၄၉)ဝိတဝီအယိ လၢတၢ်စံးဘျးယွၤဟ့ၣ်မၤဘူၣ်
လဲၤဆူညါမဲးကစံ လွၢ်ကလးခွံကထိဘးတီတီ န့ၣ်လီၤ.

ပစံးဘျးဘၣ်သရၣ်မုၢ်လၢ ဂံၢ်ထီၣ်ယွၤအတၢ်ဆိၣ်ဂ့ၤဒီး ယုၢ်ဃီၤစုတၢ်ဟ့ၣ်န့ၣ်လီၤ. ယွၤလၢအမူဝဲတဂၤ
ကမၤလၢပုၤန့ၢ်န့ၢ်တၢ်မုၢ်လၢခဲလၢၣ်, နကအိၣ်ဆူၣ်အိၣ်ချ့ဘၣ်ဒဲးလၢ ဘီမုၢ်တၢ်ဖဲတၢ်မၤအပူၤ ဒီးသးခုဘၣ်ထီဘီ
ဃုၣ်ဒီးဟံၣ်ဖိဃီဖိတထံၣ်ဃီတက့ၢ်န့ၣ် မ့ၢ်ပတၢ်ထုကဖၣ်ဆာဂ့ၤန့ၣ်လီၤ.

သးပုၤသါထီဒီးသရၣ်မုၢ်အဲၣ်ဖိ (ကရၢနံတၢ်အိၣ်ဖျိၣ်,အိၣ်မဟ့ၣ်,အမဲရကၤ)သ့ၣ်တဖၣ် လၢတၢ်အဲၣ်ဘၣ်
လဲၤဆူညါမဲးကစံတၢ်ဖဲတၢ်မၤအယိ ဟ့ၣ်မၤဘူၣ် သာကလီၤဘးတီတီ န့ၣ်လီၤ.

ပစံးဘျးဘၣ်သးပုၤသါထီဒီးသရၣ်မုၢ်အဲၣ်ဖိ ဟံၣ်ဖိဃီဖိလၢ မၤသကိးတၢ်အယိန့ၣ်လီၤ. ဆာဂ့ၤဘၣ်သု
လၢ သုကမၤန့ၢ်အိၣ်ကဲပုၤဒုၣ်ပုၤဒါ, ဒိၣ်ထီၣ်ထီထီၣ်လၢနီၢ်ခိနီၢ်သး, တၢ်တိၣ်တၢ်မုၢ်လၢခဲလၢၣ်ကလၢပုၤထီၣ်ဘးလၢ
သးသမူတၢ်လဲၤကျဲဆူညါယွၤကဆိၣ်ဂ့ၤသုတပယုၢ်ဃီတက့ၢ်န့ၣ် မ့ၢ်ပတၢ်ထုကဖၣ်ဆာဂ့ၤန့ၣ်လီၤ.

Brother George Tin(ကိး) သးပုၤဘၣ်သးကိး အဟံၣ်ဖိဃီဖိ (အမဲရကၤ) အိၣ်ဒီးတၢ်သ့ၣ်နီၣ်သးပုၤဘၣ်
သးကိးအယိ ဟ့ၣ်မၤဘူၣ်လဲၤဆူညါမဲးကစံ တကလီၤယဲၢ်ကလးဘးတီတီ န့ၣ်လီၤ.

စံးဘျးဘၣ်ဟံၣ်ဖိဃီဖိ အဒိၣ်အအါဒီးဆာဂ့ၤသုလၢ မဲယွၤအတၢ်ဆိၣ်ဂ့ၤကလီၤဘၣ်လၢသုလီၤထူးထူးတီၤ
တီၤ, လၢတၢ်သ့ၣ်နီၣ်ထီၣ်တဘျီအံၤ ယွၤကမၤပုၤကျဲသုတၢ်လီၤဖျဲၣ်လီၤဟိတဖၣ်, သုကချးန့ၢ်ဘၣ်ဒဲးယွၤအတၢ်
ဆိၣ်ဂ့ၤအါန့ၢ်အလီၢ် စးထီၣ်လၢဒုၣ်ဖိထာဖိအဒိၣ်ကတၢ်တုၤအဆဲးကတၢ်ထီဘီတက့ၢ်န့ၣ် မ့ၢ်ပတၢ်ထုကဖၣ်လီၤ.



နံနက်ကယာ (၂၁) တပ်တော် တပ်တော် တပ်တော် တပ်တော် တပ်တော် (၇) တပ်မလိမလွေ

ပုကညီဘျာထံခဝရရှာ နံနက်ကယာ(၂၁)တပ်တော်ကျခံပတီတပ်တော်ကရူ (၇)တပ်မလိမလွေတပ်မအီဖဲကျုတီတပ်အိဉ်ဖိဉ်ကီတကူဉ်, (၁၂-၁၇.၈.၂၀၁၉)နံနု နုဉ်လီ. ကီလဟ်ဖိဉ်မလသကိးတဒီး တူလိတ်တမလိတဘျီအံ မှာဝဲကီနွံဘုဉ်, ကီတကူဉ်, ကီပသံဉ်မိမုး, ကီမိမုး, ကီမိဉ်, ကီဟိကတး, ကီပံဉ်သုယဉ်ဝတံဉ်ဒီးကီပကိတကူဉ်နုဉ်လီ.

ပုဟဲထီဉ်တပ်မလိအိဉ်(၅၆)ဂု လာကီ(၁၆)ဘုဉ်အခာဉ်စးနုဉ်လီ. သရဉ်လာသိဉ်လိတ်တဖဉ်ဒီးအတၢ်ဂုမှာဝဲ သရဉ်ဆဉ်ဟုဉ်ဂု “ဘျာထံခရံဉ်ဖိတ်တူတၢ်နာဉ်ဒီးတၢ်မူထွဲမထွဲ”, သရဉ်ဒိဉ်အဲဒတး “တၢ်သးခုကစီဉ်ဒီးခုခါတၢ်ကွၢ်ဆာဉ်မဲဉ်တၢ်ကရူကရတဖဉ်” သရဉ်ဒိဉ်လုမိ, “တၢ်သုဉ်ညါထံယွအတၢ်ကိးဒီးခုခါတၢ်သးခုကစီဉ်တၢ်မ”, သရဉ်ဒိဉ်ဒီးကထာဉ်မိစဲးသု

“သုဉ်ဂုသးကျါခိဉ်နာ”, သရဉ်ဒိဉ်အဲဉ်ခဲလၢာ “တၢ်သုဉ်ညါထံယွအတၢ်ကိးဒီးတၢ်အိဉ်ဖိဉ်သရဉ်အမူအဒါ” သရဉ်ဒိဉ်စုစီ “တၢ်အိဉ်ဖိဉ်တၢ်ဟတၢ်ဆာ”, သရဉ်ဒိဉ်အဲဉ်လီလး “တၢ်အိဉ်ဖိဉ်အပူတၢ်သိဉ်လိတ်ဖဲတၢ်မ” ဒီးသရဉ်မုဉ်ဒဲးဖိဉ်ဒု “ပုကညီဘျာထံခရံဉ်ဖိတ်ကူဉ်ဘဉ်ကူဉ်သုတၢ်စံဉ်စါတဲစါ” နုဉ်လီ.

လာတၢ်မလိတဘျီအံ အိဉ်ဒီးတၢ်ကတိလီဆီလၢ သရဉ်ဒိဉ်လးဖုဉ်, သရဉ်မုဉ်သိမိ, ပီရီသရဉ်မုဉ်ခုဉ်ခုဉ်မုဉ်ဒီး သရဉ်ဒီးကထာဉ်ယံအုလးနုဉ်လီ. ပုသိဉ်လိလံဉ်စီဆုတဖဉ်မှာဝဲ သရဉ်မုဉ်ဒိဉ်ဒီးကထာဉ်ထူထူ, သရဉ်မုဉ်ရုမုဉ်ဒဲးဒီး သရဉ်ဒိဉ်ဒီးကထာဉ်မိစဲးသုနုဉ်လီ. ဖဲ(၁၂)သီဟါ(၆:၀၀) နုဉ်ရံဉ် တၢ်အိးထီဉ်တၢ်ရဲဉ်တၢ်ကျါဒီး(၁၇)သီဟါ (၆:၀၀)နုဉ်ရံဉ်နုဉ် တၢ်ပျါကွၢ်တၢ်ရဲဉ်တၢ်ကျါနုဉ်လီ.

တၢ်စံးဘျးဆာဂု

ဖဲသရဉ်မုဉ်အဲဉ်ဒိဉ်မနာ (ကီတီအူဘုမိပု) ချးနုဉ်နုဉ်အိဉ်ဖျဲဉ်ဆာကွၢ်(၈၅)နံဉ် ဖဲ (၂၉.၉.၂၀၁၉)နံဉ်အယိ လာတၢ် စံးဘျးမလလကပီယွဟုဉ်မလဘူဉ်လဲဆုညါမဲးကစံ ယၢ်ကလးဘးတီတီ နုဉ်လီ.

ပစံးဘျးဒီးဆာဂုဘဉ်ဖဲသရဉ်မုဉ်အဲဉ်ဒိဉ်မနာလၢ ကပုဒီးယွအတၢ်ဆိဉ်ဂုအါ, အိဉ်ဆုဉ်အိဉ်ချုပုဒီးဂံဘါလၢ သးနံဉ်လါ အံအဆာကတီ, ကမုဉ်လၢသးခုဘဉ်ဃုဉ်ဒီးဖိလံဉ်ဒုဉ်ဖိထာဖိတထံဉ်ဃီတကွၢ်နုဉ် မှာပတၢ်ထုကဖဉ်နုဉ်လီ.



တၢ်သးခုကစီၣ်ဒီးမိးရှၢၣ်ဝဲၤတျီၤတၢ်သိၣ်လိဟးတူၤဝီၤ (T.M.T) တၢ်မၤလိ

ပုၤကညီၤဘျၢထံၣ်ခဝုရှၢၣ် တၢ်သးခုကစီၣ်ဝဲၤ ကျီၤအိၣ်ဒီး Teaching Mobile Team (T.M.T) တၢ်မၤလိဖဲ လါအီၤကူၣ်(၆-၈)သီ (၂၀၁၉)န့ၣ်န့ၣ်လီၤ. တၢ်မၤလိအတၢ်ကွၢ်စိမ့ၢ်ဒ်သိး တၢ်အိၣ်ဖျိၣ်တဖၣ်ကဝဲၤလိၣ်အါထီၣ်လၢတၢ်သိၣ်လိမၤလိယွၤအကလုာ်ကထါအဂီၢ်, မ့ၢ်ဒ်သိးပုၤစ့ၢ်က့ၤန့ၣ်က့ၤခရံၣ်တဖၣ် တၢ်သ့ၣ်ညါယွၤက

လုာ်ကထါကအါထီၣ်အဂီၢ်ဒီး မ့ၢ်ဒ်သိးပုၤသ့ၣ်သိၣ်လိယွၤကလုာ်ကထါတဖၣ် ကအါထီၣ်လၢကီၢ်တဖၣ်အပူၤန့ၣ်လီၤ. တၢ်မၤလိတဘျီအံၤ ပုၤဟဲထီၣ်အိၣ်ဝဲ(၃၈)၇၀ လၢကီၢ်(၁၆)ဘျီအပူၤန့ၣ်လီၤ. သရၣ်သိၣ်လိတၢ်တဖၣ်မ့ၢ်သရၣ်ဒိၣ်အဲဒ်တး, သရၣ်ဒိၣ်ဒီးကထၢၣ်မိစဲးသ့, သရၣ်တံၤမသ့ဒီး သရၣ်ဒီးကထၢၣ်ဟဲချ့ဒိၣ်တဖၣ်န့ၣ်လီၤ.

တၢ်စံးဘျး

စံးဘျးကစၢ်ယွၤလၢ ဆိၣ်ဂ့ၤယၤ, ဟံၣ်မူယၤအသီကဒီးတန့ၣ်အပိၣ်လီၤ. စးထီၣ်လၢ(၂၀၁၈)န့ၣ် ကွၢ်ဆၢၣ်မဲာ်ဘၣ်တၢ်ဆူးတၢ်ဆါလၢအမ့ၢ် ကလုာ်ကံၢ်ဘါစၢ်တၢ်ဆါ chronic kidney disease ဘၣ်ထီၣ်တၢ်ဆါဟံၣ်တဘျီ ဘၣ်ဆၢၣ် ကစၢ်ယွၤအဘျးအဖျိၣ်အပိၣ် ဟံၣ်မူယၤဒီးသ့ဒ်ဒီးယၤလၢအဘီအမ့ၢ်အတၢ်ဖဲတၢ်မၤအပိၣ်လီၤ.

စံးဘျးဘၣ်က့ၤခိၣ်န့ၢ်, မိာ်ဟံၣ်, ပုၤမၤသကိးတၢ်ဒိပုၤဝဲာ် တံၤသကိးလၢလီၤဘျးလီၤယံၤလၢ သ့ၣ်နီၣ်ထုကဖၣ်လၢယကီၢ်ဒီး တၢ်ဆီၣ်ထွဲမၤစၢၤလၢကျဲအါဘီအပိၣ်န့ၣ်လီၤ. ဆၢဂ့ၤဆၢဝါဘၣ်က့ၤသ့ဒီး စံးဘျးဘၣ်က့ၤသ့ဒိၣ်ဒိၣ်အါအါန့ၣ်လီၤ.

တၢ်ဆၢဂ့ၤဆၢဝါအါဒီးတၢ်စံးဘျးအါ
 ကာကီၣ်ထူ
 ပုၤကညီၤဘျၢထံၣ်ခဝုရှၢၣ်



တၢ်ကွၢ်ဆၢၣ်မိၣ်မိၣ် ဝိဗျူ ထံဒိၣ်နိယွၤ

၂၀၁၉ နှ်၊ လါအိကူၢ်အပူၤ၊ တၢ်စူၤဒိၣ်အယံ ထံဒိၣ်နိယွၤအတၢ်ကိတၢ်ခဲဟဲအိၣ်ထီၣ်ဝဲလီၤ။ လၢပုၤကညီၣ်ဘျူထံဒဝၣ်ဂၢၢ်အပူၤ၊ ကိၢ်ဆိထံး နူသဝီတၢ်အိၣ်ဖိၣ် (၄) ဖိၣ်၊ ကိၢ်ဖၣ်အၣ်မိၣ်လမ့ၣ် တၢ်အိၣ်ဖိၣ် (၁၉) ဖိၣ်၊ ကိၢ်ကူးအ့တၢ်အိၣ်ဖိၣ်ဒီးတၢ်မၤလီၤ (၂၉) ဖိၣ်၊ ခဲလၢက တၢ်အိၣ်ဖိၣ် (၅၂) ဖိၣ် ဘၣ်ကွၢ်ဆၢၣ်မိၣ်ဒီး ထံဒိၣ်နိယွၤ အတၢ်ကိတၢ်ခဲဟဲတဖၣ်လီၤ။

လၢကိၢ်ဖၣ်အၣ်မိၣ်လမ့ၣ်၊ မိၣ်လမ့ၣ်ရၣ်ကဝီၤ၊ ဒၢဖဲတၢ်အိၣ်ဖိၣ်အဒ့ၤ၊ ရှိယျၢၣ် တၢ်မၤလီၤန့ၣ် မ့ၢ်လၢထံဒိၣ်ဒီးယွၤဆူၣ်အယံ ဟံၣ် လၢဘၣ်တၢ်စူးကါအိၣ်ဒိ တၢ်ဘါလီၤ(အဖီခိၣ်တကထာ)ဒီး သရၣ်အိၣ်ဆိးလီၤ(အဖီလၢတကထာ)န့ၣ် ထံယွၤဆူၣ်ဒီး လီၤပျီၤကွၢ်ခဲလၢကလီၤ။ ဟံၣ်လီၤဝဲန့ၣ် ဆူညါကအိၣ်ဆိးကဒီးဖဲန့ၣ် တသုလၢဘၣ်ဒီး ကဘၣ်သုးက့ၤအလီၤအယံ လိၣ်ဘၣ်လၢကပုၤန့ၣ်ဟီၣ်ခိၣ် ဒီးသ့ၣ်ထီၣ်က့ၤ တၢ် ဘါလီၤအံၤန့ၣ်လီၤ။ လၢကိၢ်ဘျး၊ ကလံၣ်အိၣ်တၢ်အိၣ်ဖိၣ်န့ၣ် မ့ၢ်လၢကစၢၢ်လီၤလၢ်၊ ဟီၣ်ခိၣ်လီၤပျီၤအယံ ဟံၣ်(၁၁)ဗျၢၣ် လီၤပျီၤဟးဂီၤကွၢ် ဒီးတၢ်မုၢ်တၢ်ဘိအကျိး တစၢၤန့ၣ်ဘၣ် (၆၀)အ့ကၢၢ်လီၤဘျူဟးဂီၤကွၢ်ဝဲန့ၣ်လီၤ။

ခိဖျိလၢ ခဝၣ်ဂၢၢ်ဖိလံၤ ဒီးတၢ်ကရၢကရိလၢ ထံလီၤကိၢ်ပူၤမ့ၢ်ဂ့ၤ၊ ထံယံကိၢ်ဂၤတဖၣ် အတၢ်မၤသကိးအယံ ပဝဲပုၤကညီၣ်ဘျူထံ ဒဝၣ်ဂၢၢ် ပလဲၤဟံၣ်ဖျိထီၣ်ဘၣ် ပတၢ်အဲၣ်တၢ်မၤ ဒီးဟ့ၣ်လီၤဘၣ် တၢ်အိၣ်တၢ်အိ (ဟုသး၊ ထံ၊ သိ၊ အံသၣ်၊ သဘ့)ဒီး တၢ်ခိၣ်ဒုးအဂီၢ်တဖၣ် ဒီးဆုၢ်ခိဖျိဆူ ပကီၢ် ဒီးရၤလီၤဆူ နူသဝီတၢ်အိၣ်ဖိၣ်ဖိတဖၣ်အအိၣ်လီၤ။ ကိၢ်ပံၤယီၤဘျူထံဒဝၣ်ဂၢၢ်စ့ၢ်ကိး လဲၤဟ့ၣ်မၤဘျူဝဲ ပကီၢ်ကူးအ့ဒီး ကိၢ်ဖၣ်အၣ်မိၣ်လမ့ၣ်တဖၣ်လၢ တၢ်အိၣ်တၢ်အိဒီးပုၤဝီၤတဖၣ်လီၤ။ ပထံၣ်ဘၣ်လၢ ပကီၢ်တနီၤ လဲၤလီၤလီၤဆူကိၢ်လၢ တၢ်မၤဂ့ၤမၤစၢၤပုၤ ဘၣ်ကိဘၣ်ခဲတဖၣ်အအိၣ်လီၤ။ တနီၤအိၣ်ဒီးတၢ်ရဲၣ်တၢ်ကျဲၤလီၤဆိလၢ တၢ်ယုထံၣ်န့ၣ် ကျိၣ်စ့အဂီၢ်စ့ၢ်ကိးလီၤ။ ပုၤကညီၣ်ဘျူထံဒဝၣ်ဂၢၢ် သုး ကျဲၤ ဆူထီၣ် လံၢ်ပတံဆူ ပုၤသ့ၣ်အိၣ်သးအိၣ်တၢ်တဖၣ်၊ အိၣ်ဒီးတၢ်သုးတၢ်ကျဲၤလၢ ကမၤစၢၤဘၣ်က့ၤ နူသဝီတၢ်အိၣ်ဖိၣ်ဖိလံၤတဖၣ်လၢ လၢတၢ်အိၣ်တၢ်အိအဂီၢ်ဒီး ဆူညါတၢ်သ့ၣ်ထီၣ်ဘိထီၣ်က့ၤ တၢ်ဖဲတၢ်မၤ(Recovery) အဂီၢ်စ့ၢ်ကိးလီၤ။

သရၣ်မုၢ်ကူဖီ



တက်ကြွမှု

REGD. 219



ပွဲကညီဘျာထံယွၤဂ့ၢ်ပိညါဖှ်စိမိၤ
၁၇၅နံၣ်, နံၣ်သးခုတၢ်စံးဘျးအမူးအတၢ်ရဲၣ်တၢ်ကျဲၤ



တက်တိုင်ထူ - “ဆူတၢ်ဒူးဒိုၣ်ထီၣ်ဒိထီၣ်ထီၣ်န့ၣ်”

(စံး. ၆၆၈-၁၂.၂မိၤ.၃း၉-၁၀.၂မိၤ.၁၄း၁၅.၅၂.၁း၅-၆.မၢ်.၃း၁၄-၁၅)

မုၢ်နံၣ်မုၢ်သီ

၂၀၂၀နံၣ် လါဖူးတြျးအါရံၤ (၂၈) သီတုၤ လါမၢ်ရှး (၁) သီတုၤ

တၢ်လီၤတၢ်ကျဲၤ

ပွဲကညီဘျာထံယွၤဂ့ၢ်ပိညါဖှ်စိမိၤ, လံၣ်စီဆ့ၣ်ကိတၢ်လူၢ်ခိၣ်

တၢ်ပၢ်စီဆ့ၣ်တၢ်ရဲၣ်တၢ်ကျဲၤ

၁၇၅ နံၣ်, နံၣ်သးခုတၢ်သ့ၣ်ထီၣ် (၂၈.၂.၂၀၂၀) နံၣ် ဟါ ၄း၀၀ နံၣ်ရံၣ်
၁၇၅ နံၣ်, နံၣ်သးခုလၢ်ထူၣ် (၂၈.၂.၂၀၂၀) နံၣ် ဟါ ၅း၀၀ နံၣ်ရံၣ်

တၢ်ဘျုးတၢ်ဘါအတၢ်ရဲၣ်တၢ်ကျဲၤ

တၢ်အိးထီၣ်အမူး (၂၈.၂.၂၀၂၀) နံၣ် ဟါ ၆း၀၀ နံၣ်ရံၣ်
တၢ်ဒိးပၢ်စုတၢ်ရဲၣ်တၢ်ကျဲၤ (၂၉.၂.၂၀၂၀) နံၣ် ဂီၤ ၆း၃၀-၈း၃၀ နံၣ်ရံၣ်
တၢ်စံးဘျးစံးဖှိၣ်တၢ်ဘါဖးဒိၣ် (၂၉.၂.၂၀၂၀) နံၣ် ဂီၤ ၁၀း၃၀-၁၂း၀၀ နံၣ်ရံၣ်
တၢ်မၤလၢကပီၤတၢ်ရဲၣ်တၢ်ကျဲၤ (၂၉.၂.၂၀၂၀) နံၣ် ဟါ ၂း၀၀ - ၄း၀၀ နံၣ်ရံၣ်

မူးသးဖုံအတၢ်ရဲၣ်တၢ်ကျဲၤ

တၢ်ဒူးနဲၣ်ကိတၢ်စံၣ်စိၤတဲၤစိၤ (၂၈.၂.၂၀၂၀) နံၣ် ဟါ ၈း၀၀ နံၣ်ရံၣ်
မူးသးဖုံ လၢပုၤဖျိထီၣ်ကိတၢ်ဖှ် (၂၉.၂.၂၀၂၀) နံၣ် ဟါ ၆း၀၀ - ၉း၀၀ နံၣ်ရံၣ်

ကွဲမုၢ်ဘၣ်ပွဲကညီဘျာထံခရံၣ်ဖိကိးဂၤဒဲး လၢထံလီၤကီၢ်ပူၤမ့ၢ်ဂ့ၢ်, ထံဂၤကီၢ်ဂၤမ့ၢ်ဂ့ၢ်
လၢကဟဲက့ၤဒိးစံးဘျးမၤလၢကပီၤသကိးယွၤ လၢနံၣ်သးခုတၢ်စံးဘျးအတၢ်ရဲၣ်တၢ်ကျဲၤအံၤန့ၣ်လီၤ.